

ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်မှ ကြီးမှူးကျင်းပသော 25 ကြိမ်မြောက် ဆာကာရိပ် ဂုဏ်ပြုဆု နှစ်ပတ်လည်ဆွေးနွေးပွဲ ကြေညာစာတမ်း



လက်ဝဲမှ - လက်ယာ အရှေ့ - ရှိယင် အီဗဒီ (အန် ဆူတိုဒါ ကိုယ်စားပြု)၊ ဇန်နန်နာ ဂက်စ်မာအို၊ ဝေး ဂျင်ရှန်း၊ တစ်စလီမာ နက်စ်ရင်း၊ ဥရောပပါလီမန် ဥက္ကဋ္ဌ မာတင်ရှူကူး၊ မာလာလာ ယူဆက်ဖ်ဇိုင်၊ ဥရောပပါလီမန် ဥက္ကဋ္ဌဟောင်း လော့ဒ် ပလမ်မိ၊ အိုစလိဗိုဂျန်ဂျီမှ ဗစ်လ်ဒါနာ စီလမ်ဗက်ဂိုဗစ်၊ လေလာ ဇန်နာ၊ စလီမာ ဂီဇာလီ၊ ဗက်စ်တာယာမှ ဖာနန်ဒို ဆာဗေတာ၊ ဒွမ် ဇာကရီယက်စ် ကမ်ဝန်ဟို၊
 လက်ဝဲမှ - လက်ယာ အနောက် - နူရစ် ပီလတ်၊ ဂိုင်လာမို ဖာရီနက်စ်၊ အလက်ဇန်းဒါး မေလ်ကီဗင့်ချ်၊ RSF မှ ခရစ်စတိုဖီ ဒီလော်ရီ၊ ရိုဆာ မာရီယာ ပါယာ (အော့စ်ဝဲလ်ဒို ပါယာ ကိုယ်စားပြု)၊ ဒမ်မက်စ် ဒီ ဘလန်ကိုမှ ဗာတာ ဆိုလာ၊ ဟူဝါ အီဗယာဟမ်၊ စလီ အိုစမန၊ အာမတ် အဲလ် စန်နက်စ် နှင့် ကာရင်မ် လာဟစ်ဂျီ (ဂျေ ပန်နာဟီ ကိုယ်စားပြု)။

2013 ခုနှစ် နိုဝင်ဘာလ 20 ၊ စတုရက်စ်ဗောမြို့တော်

က။ “ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများ၏ အထူးအခန်းကဏ္ဍအား လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုအတွက် သံအမတ်များအဖြစ် အသိအမှတ်ပြုကာ အောက်တွင်လက်မှတ်ရေးထိုးထားကြသော ကျွန်ုပ်တို့သည် ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ နှင့် ဥရောပ ပါလီမန်၏ ပံ့ပိုးမှုဖြင့် ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေး ကာကွယ်သူများအား ထောက်ခံအားပေးရာတွင် ပူးပေါင်း ကြိုးပမ်းမှုများကို မြှင့်တင်ရန် သဘောတူပါသည်” ဟူ၍ ဖော်ပြထားသော 2008 ခုနှစ် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်၏ ပဏာမ ကြေညာစာတမ်းအား အလေးထားကာ၊

ခ။ ကောင်စီအတွင်းရှိ ဥရောပသမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် 2012 ခုနှစ် ဇွန်လ 25 ရက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ သုံးသပ်ချက်များ နှင့်အညီ ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲများ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွင်း လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ နယ်ပယ်တွင် မိတ်ဖက်များ နှင့်အတူ ဆောင်ရွက်ရန် ကတိပြုထားကြသည်နှင့်အညီ၊ ဥရောပသမ္မဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မူဝါဒ၏ ထိရောက်မှု နှင့် မြင်သာမှုတို့ကို တိုးမြှင့်ရေးတွင် ဥရောပသမ္မဂ္ဂ ကောင်စီက လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမ္မဂ္ဂ အထူး ကိုယ်စားလှယ် (EUSR) ၏ အရေးပါမှုကို အလေးပေးပြီး ၎င်းအနေဖြင့် ဥရောပ ပါလီမန် နှင့် ဥရောပ ကော်မရှင်တို့ဖြင့် အနီးကပ် လက်တွဲဆောင်ရွက်ရန် နှင့် စစ်မှန်သော မိတ်ဖက် စိတ်ဓာတ်နှင့်အတူ လူမှုအဖွဲ့အစည်းဖြင့် ဆောင်ရွက်ရန် ကတိပြုထားသည်နှင့်အညီ၊

၈။ ဥပဒေပု ပါလီမန်အနေဖြင့် ဥပဒေပုသမ္မဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ သုံးသပ်ချက်အပေါ် 2012 ခုနှစ် ဒီဇင်ဘာလ 13 ရက်နေ့ ဆုံးဖြတ်အရ ဥပဒေပု ပါလီမန်၏ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်၏ စွမ်းရည်ကို အခြားသော ဥပဒေပုသမ္မဂ အသင်းအဖွဲ့များအနေဖြင့် ပိုမိုကောင်းမွန်စွာ အသုံးပြုရန် လိုအပ်ချက်ကို အလေးပေးထားခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ စိုးရိမ်ဖွယ်ကောင်းသော နိုင်ငံတစ်နိုင်ငံသို့ သွားရောက်သည့် ဥပဒေပု ပါလီမန် ကိုယ်စားလှယ်အဖွဲ့များတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရန် အထူးသဖြင့် တာဝန်ပေးအပ်ထားသော အဖွဲ့ဝင်များ ရှိသင့်ကြောင်း အကြံပြုထားခြင်း၊ နှင့် တည်ဆဲ ပါလီမန် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့စီ နှင့် သက်ဆိုင်ရာ ကော်မတီ တစ်ဖွဲ့စီတွင် အဆိုပါ နယ်မြေ နိုင်ငံ (သို့) အကြောင်းအရာအလိုက် သက်ဆိုင်သော နယ်ပယ်မှ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်ရန် အထူး တာဝန်ပေးအပ်ထားသော အဖွဲ့ဝင်တစ်ဦး ရှိသင့်ပြီး ရွေးချယ်သတ်မှတ်ခံရသူများအနေဖြင့် ပါလီမန်၏ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီထံ ပုံမှန် အစီရင်ခံရန် ထင်မြင်ချက်ကို ဖော်ပြထားခြင်း ရှိသည်နှင့်အညီ။

သတိပေးချက်များ၊ လှုံ့ဆော်မှုများ နှင့် ထောက်ခံရေး လုပ်ဆောင်ချက်

၁။ ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေးကို ထောက်ခံသည့်အနေဖြင့် ဆာကာရိပ် ဂုဏ်ပြုဆုရရှိသူများ၏ နိုင်ငံရေး အခြေအနေအပေါ် အထူး အာရုံပြုကာ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်သည် ဂုဏ်ပြုဆုရရှိသူများ အတူတကွ လုပ်ဆောင်နိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ဖော်ထုတ်ရန်အတွက် ဥပဒေပုသမ္မဂ နှင့် လူ့အဖွဲ့အစည်း နှင့်အတူ ကြိုးပမ်းသွားမည် ဖြစ်သည်။ ကမ္ဘာအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှု သတိပေး စနစ်တစ်ခုအနေဖြင့် တစ်ဦးချင်း (သို့) အတူတကွ ဆောင်ရွက်ကြရန် သာမက လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း အပါအဝင် တစ်ဦးချင်း နှင့် ပူးတွဲ လှုပ်ရှားမှုတို့ဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကို လေးစားရေးအတွက်သော်လည်းကောင်း၊ မေတ္တာရပ်ခံချက်များ၊ ထုတ်ပြန်ချက်များ နှင့် ကြေညာစာတမ်းများအပြင် ၎င်းတို့၏ နိုင်ငံများ နှင့် ဆောင်ရွက်ရာ နယ်ပယ်များတွင် ၎င်းတို့၏ အရေးပါမှုကို တိုးမြှင့်ရေးအတွက်သော်လည်းကောင်း ရပ်တည်ရန်အတွက် ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် အသင့်ရှိနေသည်။

၂။ ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ပူးတွဲ၍ (သို့) တစ်ဦးချင်းသော်လည်းကောင်း လူ့အခွင့်အရေး ကာကွယ်သူများ၏ အရေး နှင့် ၎င်းတို့၏ အခြေအနေများအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိလာစေရန်အတွက် ၎င်းတို့အား အထိမ်းအမှတ်သင်္ကေတအဖြစ် ခံယူသွားမည် ဖြစ်ပြီး ယင်းသို့ ခံယူခြင်းအားဖြင့် ၎င်းတို့အား ဖိနှိပ်ခြင်း၊ ထင်ရှားစိုင်း အကျဉ်းချုပ်ခြင်း၊ နှိပ်စက်ခြင်း၊ မတရား ကွပ်မျက်ခြင်း (သို့) သေဒဏ်ပေးခြင်းတို့မှ ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။ မိမိတို့၏ လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် တရားရုံးတွင် အမှုရင်ဆိုင်နေရသော (သို့) အကျဉ်းချုပ်ထားရသော ဂုဏ်ပြုဆု ရရှိသူများ နှင့် အခြား လူ့အခွင့်အရေး ကာကွယ်သူများအား ပူးတွဲ၍ (သို့) တစ်ဦးချင်းအနေဖြင့် နိုင်ငံတကာမှ ထိုသူများ၏ အခက်အခဲဒုက္ခအပေါ် အလေးပေးရန် မေတ္တာရပ်ခံခြင်းဖြင့်သော်လည်းကောင်း၊ ဖြစ်နိုင်ပါက ထိုသူများအား တစ်ဖက်သက် ပြစ်ဒဏ်ချမှတ်ခြင်း နှင့် ထောင်ချခြင်းတို့မှ ကူညီကာကွယ်ပေးရန် တရားရုံးသို့ တက်ရောက်ခြင်းဖြင့်သော်လည်းကောင်း အားပေးထောက်ခံရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ကတိပြုထားပါသည်။

၃။ မတရားမှုအတွက် ပြစ်ဒဏ်ခံရဘဲ လွတ်ငြိမ်းခွင့်ရခြင်းကို ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ရှုတ်ချပြီး အနှောင့်အယှက်ပြုခံရခြင်းအပြင် လူတစ်ဦးချင်း နှင့် အသင်းအဖွဲ့များအား ရန်လိုဆန့်ကျင်သည့် အခြား အသွင်များဖြစ်သော တိုင်းပြည်မှ ကျောထောက်ပေးသည့် လှုပ်ရှားမှုတို့မှ လွတ်ကင်းခြင်းကို ကာကွယ်ရန် ကတိပြုထားပါသည်။ အခြားသော ချိုးဖောက်မှုများအထဲမှ လူသားဖြစ်တည်မှုကို ဆန့်ကျင်သော လုပ်ရပ်များ၊ နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်း နှင့် ထင်ရှားစိုင်း အကျဉ်းချုပ်ခြင်းများအပြင် ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေး သဘောတူညီချက်များကို ချိုးဖောက်သည့် အခြား လုပ်ရပ်များ (သို့) လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ကာ နိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံအတွင်း တာဝန်ထမ်းရွက်နေသော နိုင်ငံ အဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်များအား ကာကွယ်ပေးနေသော ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဆောင်ရွက်ရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ကတိပြုထားပါသည်။ ကွန်ရက်အနေဖြင့် မတရားမှုအတွက် ပြစ်ဒဏ်မှ လွတ်ငြိမ်းမှု မှတ်တမ်းတစ်ခုကို စစ်နှောင်းပိုင်းအချိန်တွင် အမျိုးမျိုးသော စီရင်ပိုင်ခွင့်နယ်မြေများတွင် ဖြစ်ပေါ်ခဲ့သည့်အတိုင်း ထိန်းသိမ်းထားရန် နိုင်ငံတကာ အဖွဲ့များအား မေတ္တာရပ်ခံပါသည်။

၄။ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် လူ့အဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ မိမိတို့၏ နေရပ်တိုင်းပြည်များတွင် အန္တရာယ်ပြုခံနိုင်ချေဖွယ်ရှိသော ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများ နှင့် အခြားသော လူ့အခွင့်အရေး ကာကွယ်သူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် ယာယီ ခိုလှုံရာနေရာ စီစဉ်ပေးမည့် ဆာကာရိပ် ဂုဏ်ပြုဆု လူ့အခွင့်အရေး ကာကွယ်သူများ ခိုလှုံရာအရပ် တစ်ခုကို ပဏာမခြေလှမ်းအဖြစ် စတင်တည်ထောင်ရန် စဉ်းစားသွားမည် ဖြစ်သည်။ မိမိတို့၏ ကြိုးပမ်းလှုပ်ရှားမှုတွင် ခိုလှုံဖို့ (သို့) ခေတ္တအနားယူရန် အမှန်တကယ် လိုအပ်နေသော စစ်မှန်သည့် လူ့အခွင့်အရေး ကာကွယ်သူများအား အကြံပြုထောက်ခံရန် ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ကတိပြုပါသည်။ ခိုလှုံရန်အတွက် ပြည်ပခွင့်များ တောင်းခံနေသည့် လူ့အခွင့်အရေး ကာကွယ်သူများအား ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ထောက်ခံစာ တစ်စောင်ကို လက်မှတ်ရေးထိုးပေးပါမည်။

ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဥရောပသမ္မဂ္ဂ အသင်းအဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများ

၅။ ဥရောပ ပါလီမန်၊ အထူးသဖြင့် နိုင်ငံခြားရေးရာ ကော်မတီ (AFET) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ (DROI) နှင့် ဥရောပသမ္မဂ္ဂ ကိုယ်စားလှယ်အဖွဲ့များထံမှ အခရာကျသူများအနေဖြင့် မိမိတို့၏ နိုင်ငံများ နှင့် လှုပ်ရှားမှု နယ်ပယ် အသီးအသီးမှ လူ့အခွင့်အရေး ကိစ္စရပ်များ နှင့်သက်ဆိုင်သည့် အရေးပါသော တိုးတက်ဖွံ့ဖြိုးမှုများ အကြောင်းကို အဆက်မပြတ် သိရှိပြီး အလျင်အမြန် သတိပေးနှိုးဆော်ခံရရန်အတွက် ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများက ကတိပြုထားပါသည်။ ဂုဏ်ပြုဆု ရရှိသူများအနေဖြင့် ဥရောပသမ္မဂ္ဂ နှင့် မိမိတို့၏ နိုင်ငံထဲမှ လူမှုအဖွဲ့အစည်းတို့ အကြား ဆက်သွယ်မှုများ ဖြစ်မြောက်စေရေးကို ဆောင်ရွက်ရန် ကတိပြုထားပါသည်။ ဂုဏ်ပြုဆုရရှိသူများ နှင့် ၎င်းတို့၏ နိုင်ငံများထဲမှ လူမှုအဖွဲ့အစည်း၏ ကာကွယ်ရေး နှင့် လက်တွေ့ကျသော ထောက်ခံအားမှုအတွက် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများအပေါ် တွင်လည်း မှီခိုအားထားခြင်း ရှိနိုင်ပါသည်။

၆။ ဥရောပသမ္မဂ္ဂ ရွေးကောက်ပွဲ နှင့်သက်ဆိုင်သော စူးစမ်းလေ့လာရေး မစ်ရှင်အဖွဲ့များအား ဒီမိုကရေစီဝါဒကျင့်သုံးရေး နှင့် လူ့အခွင့်အရေးတို့ကို မြှင့်တင်ရန် ရည်မှန်းချက်ဖြင့် အရေးပါသော လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်းသော ကူညီပံ့ပိုးမှုပေးရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ကတိပြုထားပါသည်။

၇။ ပါလီမန်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များ တတိယနိုင်ငံများသို့ ခရီးထွက်စဉ် နှင့် ဂုဏ်ပြုဆုရရှိသူများ ဥရောပ ပါလီမန်သို့ အလည်အပတ် လာရောက်စဉ် အချိန်တိုတွင် လူ့အခွင့်အရေး နှင့်သက်ဆိုင်သည့် အဓိက စိုးရိမ်ပူပန်စရာ ကိစ္စရပ်များကို တွေ့ဆုံပြီး ဆွေးနွေးရန်အတွက် ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများက ကတိပြုထားပါသည်။

၈။ အထူးသဖြင့် ဘေးအန္တရာယ် ကြုံတွေ့နိုင်သော ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများ နှင့် လူ့အခွင့်အရေး ကာကွယ်သူများ၏ ကာကွယ်ရေးအတွက် ဥရောပ တိုင်းပြည်ပြင်ပ လှုပ်ရှားမှု ဌာန နှင့် အဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းများ မှတစ်ဆင့် မိမိတို့၏ အဖွဲ့ဝင်များအပေါ် အဓိကကျသော သံတမန်ရေးအရ တာဝန်ယူဆောင်ရွက်စေရေးအတွက် ဥရောပသမ္မဂ္ဂထံ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က မေတ္တာရပ်ခံပါသည်။

၉။ ထပ်ခါတလဲလဲ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များကို ကြုံတွေ့လာသည့်အခါ မိမိ၏ သတင်းစကားကို အကြမ်းဖက်သည့် စနစ် ကျင့်သုံးသော အစိုးရများ နှင့် ၎င်းတို့၏ ပြည်သူများ ကြားသိစေရေးအတွက် ဥရောပသမ္မဂ္ဂအနေဖြင့် ထုတ်ဖော်ပြောကြားရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က မေတ္တာရပ်ခံပါသည်။

၁၀။ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက် အဖွဲ့ဝင်များ ပါဝင်သည့် အများပြည်သူ စကားရည်လှပွဲများ နှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ ကျင်းပရန်အတွက် ဥရောပသမ္မဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် အစိုးရများအား ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က မေတ္တာရပ်ခံပါသည်။ ဥရောပသမ္မဂ္ဂ အမျိုးသား ပါလီမန်များထဲမှ မိတ်ဖက် ကော်မတီများအကြားတွင် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်၏ လုပ်ဆောင်မှု အကြောင်းအရာများအပေါ် သတိပြုမိစေရေးကို နိုင်ငံခြားရေး ကော်မတီ (AFET) နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီ (DROI) တို့မှ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၁၁။ လူ့အခွင့်အရေးများ နှင့် လူသားတို့၏ ဂုဏ်သိက္ခာကို မိမိတို့၏ နိုင်ငံ အသီးသီးတွင် ကာကွယ်ရေးအတွက် မိမိတို့၏ နိုင်ငံများထဲမှ အဆင့်တူ အဖွဲ့အစည်းများအား တိုက်တွန်းရန်အတွက် နှစ်ဦးနှစ်ဖက် ပါဝင်သော အဆင့် နှင့် ဘက်ပေါင်းစုံ ပါဝင်သော အဆင့် နှစ်ခုစလုံးတွင် ပါလီမန်အချင်းချင်း ဆက်သွယ်မှုများ နှင့် ပါလီမန်များအကြား ပြုလုပ်သော ဆွေးနွေးပွဲများ၏ ကန့်သတ်ချက်များအတွင်း ဥရောပသမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသား ပါလီမန်များအနေဖြင့် မိမိတို့၏ လွှမ်းမိုးနိုင်မှု ဩဇာအရှိန်အဝါကို အသုံးပြုကြရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က မေတ္တာရပ်ခံပါသည်။

၁၂။ ဆာကာရိပ် ဂုဏ်ပြုဆု ရရှိသူများ နှင့် ဥရောပ ပါလီမန် အဖွဲ့ဝင်များ နှင့်ဖွဲ့စည်းထားသည့် သီးခြား ကော်မတီ တစ်ခု ဖွဲ့စည်းတည်ထောင်ရေး နှင့် ဥရောပသမ္မဂ္ဂ အသင်းအဖွဲ့များဖြင့် ပူးတွဲ စီစဉ်ဆောင်ရွက်ကာ ဆက်လက်ဖော်ပြပါ နိုင်ငံ (သို့) နယ်မြေထဲမှ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် လူမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းအားဖြင့် လူ့အခွင့်အရေး နှင့် ပြည်သူတို့၏ လွတ်လပ်ရေးများအပေါ် ချိုးဖောက်မှု အကြောင်းကိစ္စများကို ဖြစ်ပွားသည့် နေရာတွင် စုံစမ်းစစ်ဆေးရန်အတွက် လူ့အခွင့်အရေး အခြေအနေများမှာ စိုးရိမ်ဖွယ်ကောင်းသည့် နိုင်ငံများသို့ အလည်အပတ် သွားရောက်ရေးတို့ကို ထည့်သွင်းစဉ်းစားရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ဖိတ်ခေါ်ပါသည်။

လူ့အခွင့်အရေး စံနှုန်းများ အကြောင်း ပညာပေးခြင်း နှင့် ကမ္ဘာတစ်ဝှမ်းလုံး သတိပြုမိစေရန်ဆောင်ရွက်ခြင်း

၁၃။ ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ပူးတွဲ (သို့) တစ်ဦးချင်းအလိုက် နိုင်ငံတကာ၊ ဒေသဆိုင်ရာ နှင့် နယ်မြေတွင်း ကျင်းပသော ဆွေးနွေးပွဲများ၊ သတင်းမီဒီယာ၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ နှင့် အခြား သက်ဆိုင်ရာ ဆွေးနွေးပွဲများတွင် လူ့အခွင့်အရေး

ချိုးဖောက်မှုများအား လူသိရှင်ကြား ကန့်ကွက်ကြောင်း ပြောကြားခြင်းဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများ နှင့်အတူ ပူးပေါင်းကာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောလှုံ့ဆော်ပွဲများကို အားပေးထောက်ခံရန် ကတိပြုထားပါသည်။

၁၄။ မိမိတို့၏ နိုင်ငံအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို သတိပြုမိရေး နှင့် အမျိုးသား ဥပဒေအတွင်း ထည့်သွင်းရေးကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် ဆာကာရိဗ် ဂုဏ်ပြုဆု လူ့အခွင့်အရေးဆိုင်ရာ ပညာတော်သင်ဆု ပေးရန် ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်က ကတိပြုထားပါသည်။ ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေးဆိုင်ရာ အရေးကိစ္စကို ရှေ့တိုးဆောင်ရွက်ရန်အတွက် ပညာတော်သင်ဆု လျှောက်ထားသူများကို အကြံပြုတိုက်တွန်းရန် ကြိုးပမ်းဆောင်ရွက်သွားပါမည်။ ပညာတော်သင်ဆု အစီအစဉ်အတွက် မိမိတို့၏ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံတို့ကို ထည့်သွင်းပံ့ပိုးပေးရန် အဖွဲ့ဝင်များအနေဖြင့် ကတိပြုပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ နှင့် စံနှုန်းများ နှင့်သက်ဆိုင်သော အသိပညာကို မြှင့်တင်ပေးရန်အတွက် လူ့အခွင့်အရေး ကာကွယ်သူများအတွက် သင်တန်းသားအဖြစ် လက်ခံရန် အစီအစဉ်များကို ကမ်းလှမ်းရန် ဥရောပ ပါလီမန်အနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်။

၁၅။ ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက် အဖွဲ့ဝင်များအနေဖြင့် ပူးတွဲ (သို့) တစ်ဦးချင်းအလိုက် ကလေးသူငယ်များအား အွန်လိုင်း ဟောပြောလှုံ့ဆော်ပွဲများ နှင့် လှုပ်ရှားမှုများတွင် ၎င်းတို့ ပါဝင်ခြင်းအားဖြင့် သော်လည်းကောင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း နှင့် ခက်ခဲသော အခြေအနေများအကြားတွင် အသက်ရှင်နေထိုင်နေရသော ကလေးသူငယ်များ ရှိသည့် နေရာသို့ အလည်အပတ် သွားရောက်ခြင်းဖြင့်သော်လည်းကောင်း ကလေးသူငယ်များ၏ အခွင့်အရေး နှင့်ပတ်သက်ပြီး ကမ္ဘာအနှံ့ နှင့် နယ်မြေအလိုက် အသိပညာပေးရန်အတွက် ကလေးသူငယ်များ၏ ရင်ဖွင့်သံကို အားဖြည့်ပေးကာ အကြမ်းဖက်မှုများ ရပ်တံ့စေရေး နှင့် ကလေးသူငယ်များ၏ ပညာရေး မြှင့်တင်ရေးအတွက် ပြုလုပ်ကျင်းပသော နိုင်ငံတကာ ဟောပြောလှုံ့ဆော်ပွဲများကို အားပေးထောက်ခံရန် ကတိပြုပါသည်။

မေတ္တာရပ်ခံချက်များ

၁၆။ နိုင်ငံရေး အကျဉ်းသားများအား ဥပဒေအရ အကာအကွယ်ပေးခြင်းကြောင့် စီရင်ချက်ချမှတ်ခံထားရသော ဆာကာရိဗ် ဂုဏ်ပြုဆုရှင် နက်စ်ရင်း ဆိုတူဒါ နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် သင်းဖွဲ့ခွင့်ကို ကျင့်သုံးခြင်းကြောင့် စီရင်ချက်ချမှတ်ခံထားရသော ဂျက်ဖာ ပန်နာဟီတို့အား ပြစ်ဒဏ်မှ အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် အီရန် အာဏာပိုင်များအား ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် မေတ္တာရပ်ခံသည် သာမက ၎င်းတို့၏ နာမည်များကို စွဲချက် အားလုံးမှ ဖယ်ရှားရန် နှင့် ၎င်းတို့အား ပိတ်ပင်ထားသော ခရီးသွားလာခွင့်ကို ရုပ်သိမ်းရန် မေတ္တာရပ်ခံပါသည်။

၁၇။ ဆာကာရိဗ် ဂုဏ်ပြုဆုရှင် ဟူဂျီယာအပေါ် ချမှတ်ထားသည့် မကြာခဏ ကန့်သတ်ချက်များကို အဆုံးသတ်ပြီး ၎င်းအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် သင်းဖွဲ့ခွင့် ပေးရန်၊ ပြည်ပသို့ လွတ်လပ်စွာ ခရီးထွက်ခွင့်ပေးရန်၊ နေအိမ်အကျယ်ချုပ်ချခြင်းကို ရပ်တံ့ရန် နှင့် ၎င်းအား ရိုက်နှက်ခြင်းတို့မှ ကာကွယ်ရန် ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် တရုတ် အာဏာပိုင်များအား မေတ္တာရပ်ခံပါသည်။ ဒဏ်ခတ်ခံရမည်ကို စိုးရိမ်ရန် မလိုဘဲ နိုင်ငံရေး သဘောထားကွဲသူများ နှင့် လူ့အခွင့်အရေး ကာကွယ်သူများအား လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ပေးရန် နှင့် အကျဉ်းထောင်ထဲမှ လူ့အခွင့်အရေး ကာကွယ်သူများအား လွှတ်ပေးရန်အတွက် ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် တရုတ် အာဏာပိုင်များအား မေတ္တာရပ်ခံပါသည်။

၁၈။ ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် ကြေကွယ်ဖွယ်ကောင်းပြီး ကာလရှည်ကြာသော စစ်ပွဲအကြားတွင် ရှင်သန်နေရပြီး ဒမမ်စကက်စ်မြို့တွင် ဆက်လက် တည်ရှိနေသူ ဆာကာရိဗ် ဂုဏ်ပြုဆုရှင် ရာဇ် ဇိုင်တိုနက် နှင့် ဆီးရီးယား ပြည်သူများအပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း သာမက ၎င်းတို့ နှင့်အတူ တစ်လုံးတစ်ဝတ်ည်း ရှိကြောင်း ဖော်ပြပါသည်။ အရပ်သားပြည်သူများအပေါ် စစ်ရေးအရ အရေးယူမှုကို ရပ်တံ့ရန်၊ လူ့အခွင့်အရေး နှင့် ဂုဏ်သိက္ခာကို လေးစားရန် ဆီးရီးယား အာဏာပိုင်များအား မေတ္တာရပ်ခံသည် သာမက ဆီးရီးယားနိုင်ငံတွင်း နှင့် နိုင်ငံပြင်ပမှ ဆီးရီးယားပြည်သူများအား ဆေးဘက်ဆိုင်ရာ နှင့် လူသားချင်းစာနာထောက်ထား သော အကူအညီများ ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ပန်ကြားပါသည်။

၁၉။ အထူးသဖြင့် လူ့အခွင့်အရေး၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သာမက အထူးသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ရိုက်နှက်ခြင်းများ နှင့် လွတ်လပ်စွာ သင်းဖွဲ့ခွင့် အကန့်အသတ်များ စသည့် ပြည်သူ့ အခွင့်အရေး ချိုးဖောက်မှု နှင့်ညီမျှသော အခြားသော ဆာကာရိဗ် ဂုဏ်ပြုဆုရှင်များအပေါ် ချမှတ်အရေးယူမှု အားလုံးကို ဆာကာရိဗ် ဂုဏ်ပြုဆု ကွန်ရက်အနေဖြင့် ရှုတ်ချပါသည်။ ဆာကာရိဗ် ဂုဏ်ပြုဆုရှင် ဒမာ ဒီ ဘလန်ကို ဆိုနီယာ ဂါရို အပါအဝင် ကျူးဘားနိုင်ငံ နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများတွင် နိုင်ငံရေး အကျဉ်းသားများ နှင့် နိုင်ငံရေး ခံယူချက်ကြောင့် အကျဉ်းချထားခံရသူများအား လွှတ်ပေးရန် နှင့် 2002 ခုနှစ် ဆာကာရိဗ် ဂုဏ်ပြုဆုရှင် အော့စ်ဝဲလ်ဒို ပါယာ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု တစ်ခု ပြုလုပ်ရန် ကွန်ရက်အနေဖြင့် မေတ္တာရပ်ခံပါသည်။

၂၀။ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သော ကာဒစ်ရှ်ချ် ပဋိပက္ခအတွက် တာရှည်ခံနိုင်မာသော ဖြေရှင်းနည်း တစ်ခုကို ရှာဖွေရန်အတွက် တူရကီ အစိုးရ နှင့် အကျဉ်းချခံထားရသော ကာဒစ်ရှ်ချ် ခေါင်းဆောင် အဗ်ဒူလာ အိုကလန်တို့ အကြားမှ ဆက်လက် ပြုလုပ်နေသော ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးမှုများကို ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ကြိုဆိုလက်ခံပါသည်။

၂၁။ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး နှင့် လူ့ဂုဏ်သိက္ခာကို အားပေးထောက်ခံရေးတွင် မိမိတို့၏ အခိုင်အမာ ကတိပြုဆောင်ရွက်မှုကို ဆက်လက် မြှင့်တင်ရန် မိမိတို့၏ အဖွဲ့ဝင်များ အကြားတွင် ပိုမိုခိုင်မာသော ဆက်နွယ်မှုများကို တည်ဆောက်ရန်အတွက် နှင့် ပါလီမန်၏ ဥပဒေပြု အချိန်ကာလ အတောအတွင်း အနည်းဆုံး တစ်ကြိမ် တွေ့ဆုံရန် ဆာကာရိပ် ဂုဏ်ပြုဆု ကွန်ရက်က ကတိပြုထားပါသည်။